

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအား အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အလွတ်သဘောထိတွေ့ဆက်ဆံရန်
အဆိုပြုချက်အပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချ
(၂-၅-၂၀၂၂ ရက်၊ နေပြည်တော်)

၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်ထုတ် မလေးမေးလ် သတင်းစာတွင် “မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအား အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အလွတ်သဘောထိတွေ့ဆက်ဆံရန် အဆိုပြုသွားမည်ဖြစ်ကြောင်း” ဖော်ပြပါရှိသည့် သတင်းဆောင်းပါးကို နိုင်ငံခြားရေး ဝန်ကြီးဌာနက တွေ့ရှိရသည်။

မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်း များသည် အကြမ်းဖက်အုပ်စုများအဖြစ် ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် ၂/၂၀၂၁ ဖြင့် တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်းကို နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ထပ်မံအသိပေးအပ်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ မဆင်မခြင်နှင့် တာဝန်မဲ့ အဆိုပြုပြောကြား ချက်သည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို အားပေးရာ ရောက်နိုင်သည့် အပြင် အကြမ်းဖက်မှုများ တိုက်ဖျက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်း ဆောင်ရွက်ချက်များကို အဟန့်အတားဖြစ်စေပြီး နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး သဘောတူညီချက်များကို ချိုးဖောက်ရာရောက်စေသည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း ဖော်ပြအပ်သည်။ ထို့ပြင် နောင်တွင် မလေးရှားနိုင်ငံအစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအား ထိတွေ့ဆက်ဆံခြင်းနှင့် အားပေးပံ့ပိုးခြင်းများ မပြုလုပ်ရန် လည်း သတိပေးဖော်ပြအပ်သည်။

Myanmar strongly protests and rejects the remarks of Malaysian Foreign Minister proposing ASEAN to establish informal engagement with terrorist group so-called the National Unity Government (NUG)

(2-5-2022, Nay Pyi Taw)

The Ministry has observed a news article published in the Malaymail of 1 May 2022 entitled “Malaysia will propose ASEAN to establish an informal engagement with the National Unity Government (NUG), say Foreign Minister”.

The Ministry recalls the fact that the Anti-Terrorism Central Committee of Myanmar has officially declared the unlawful associations – the Committee Representing Pyidaungsu Hluttaw (CRPH), the National Unity Government (NUG), People’s Defence Force (PDF) and all their subordinates – as terrorist groups by its Notification No. 2/2021 on 8 May 2021 in accord with the Anti-Terrorism Law of the Republic of the Union of Myanmar.

The Ministry strongly protests and rejects the irresponsible and reckless remarks and proposals made by the Minister of Foreign Affairs of Malaysia. Such remarks could abet terrorism and violence in the country, hamper the Myanmar Government’s anti-terrorism efforts and infringe international agreements related to combatting terrorism. The Ministry cautions the government officials and parliamentarians of Malaysia against making contacts or communication as well as providing support and assistance to those terrorist groups and their representatives in future.